

ENGLISH	TRANSLITERATION (TARGET LANGUAGE)
You are badly hurt.	thin thayt naa ney deh (သင် သိပ်နာ နေတယ်)
You are very sick.	thin thayt phyar ney deh (သင် သိပ်ဖျား နေတယ်)
We need to take you to surgery.	jandaw do thin go Khweh sayt pho lo ah deh (ကျွန်တော် တို့ သင့်ကို ခွဲစိတ် ဖြိုလိုအပ်တယ်)
We need to remove this.	jandaw do dee ha go yo tot ya meh (ကျွန်တော် တို့ ဒီဟာ ကို ယူထုတ်ရမယ်)
We need to repair this.	jandaw do dee ha go pyin ya meh (ကျွန်တော် တို့ ဒီဟာ ကို ပြင်ရမယ်)
If we do not operate, you may die.	jandaw do Khweh sayt ma ko tha yin thin tey layt meh (ကျွန်တော် တို့ ခွဲစိတ် မကုသရင်, သင် သေ လိမ့်မယ်)
If we do not operate, you may lose this.	jandaw do Khweh sayt ma ko tha yin, thin son shon gawn son shon layt meh (ကျွန်တော် တို့ ခွဲစိတ် မကုသရင်, သင် ဆုံး ရှုံးကောင်း ဆုံးရှုံး လိမ့်မယ်)
The operation is dangerous, but it is the only way to help you.	Khweh sayt ko tha hmo ha an da reh myar bey meh, dee nee lan neh beh ko tha hma tha thin a tweek kawn meh (ခွဲစိတ် ကုသမှုဟာ အန္တရာယ်များ ပေမဲ့, ဒီနည်းလမ်း နဲ့ဘဲ ကုသမှသာ သင်အတွက်ကောင်းမယ်)
Do you understand that you need this surgery?	thin Khweh saytek ko tha pho lo da go thin nar leh ba tha lar? (သင် ခွဲစိတ်ကုသ ဘို့လိုတာကို သင်နားလည် ပါသလား?)
We will operate very carefully.	jandaw do tey tey chaa chaa ga yo saayt pyee Khweh sayt hma ba (ကျွန်တော် တို့ သေသေချာချာ ဝရုစိုက် ပြီး ခွဲစိတ် မှာပါ)

<p>We want your permission before we operate on you.</p>	<p>thin go Khweh sayt ma ko tha mee thin yeh Khwint pyoo chek go jandaw do yo ya ba meh</p> <p>(သင့်ကို ခွဲစိတ် မကုသ မီ သင်ရဲ့ ခွင့်ပြုချက် ကို ကျွန်တော် တို့ ယူရပါမယ်)</p>
<p>May we operate on you?</p>	<p>jandaw do Khweh sayt ko tha ya ma lar?</p> <p>(ကျွန်တော် တို့ ခွဲစိတ်ကုသ ရမလား?)</p>
<p>We will begin the operation as soon as we can.</p>	<p>jandaw do Khweh sayt ko tha chin go ma jaa mee sa tin ba meh</p> <p>(ကျွန်တော် တို့ ခွဲစိတ်ကုသခြင်းကို မကြာမီ စတင်ပါမယ်)</p>
<p>This medicine will make you sleep.</p>	<p>dee sey ga thin go pey ayt tar layt meh</p> <p>(ဒီဆေးက သင့်ကို ပေးအိပ်ထားလိမ့်မယ်)</p>
<p>Have you had any surgeries?</p>	<p>a yin don ga Khweh sayt ko tha chin myar shee Kheh lar?</p> <p>(အရင်တုန်းက ခွဲစိတ်ကုသခြင်းများ ရှိခဲ့လား?)</p>
<p>Do you have any allergies, especially to medications?</p>	<p>thin hma a to tha phyt sey dwey neh pah thek pyee ma teh ta shee lar?</p> <p>(သင့်မှာ အထူးသဖြင့် ဆေးတွေနဲ့ ပါတ်သက်ပြီး မတည့်တာ ရှိလား?)</p>
<p>Do you have high blood pressure/diabetes or blood sugar control problems?</p>	<p>thin hma thwey to / see cho tho ma hot thwey cho tan ya da dwey shee lar?</p> <p>(သင့်မှာ သွေးတိုး / ဆီးချို သို့မဟုတ် သွေးချို ထိန်း ရတာတွေ ရှိလား?)</p>